
ကသီ။ မသဏ္ဌာကသီ။ ကသီသူ့တသိုက်။

ဝေါဟာရ ‘ကသီ’ စွဲ ပွဲအသိခါန်အွာဟာလီဒော် ညားကိုလင်အဓိပ္ပါယ် v. to move, to move from one place to another; to shake, to tremble ရ။ ဝေါဟာရ ‘ကသီ’ စွဲ မျံးအဓိပ္ပါယ် ‘ပချို့’/‘ကိုချို့တတ်’/‘ကိုချို့ရတတ်’/‘ကိုချို့ရရာင်’ မဖြုရ။ ဗတ်ဘာသာဗွာမူး ‘လူပ်သည်’/‘လူပ်ခါသည်’/‘တုန်လူပ်စေသည်’ မဖြုရ။ နံပံ့မအဆင် ဝေါဟာရ ‘ကသီ’ စွဲ လဆောင်ဒွဲအခင်(က)ရုံ လူဲထော်အခင်(က)တဲ့ ‘ဂသီ’ လောင်မချို့တရှု ဗွဲမအောန်ညိုည် ဂုံညာတ်ကေတ် ပွဲလိုက်ပတ်မန်ပြော် ရ။ ဝေါဟာရ ‘ကသီ’ စွဲ ဗွဲအုံနာမ်မွဲလောင် စကားမာန်ရ။

တင်သွှေ့ ‘ကသီတိ’/‘ဂသီတိ’ ရှု ဗတ်ဗွာမူး ‘လျှောင်’/‘မြောလျှောင်’၊ ဗတ်အောင်လိုက်မူး earthquake မဖြုရ။ ဝေါဟာရ ‘ကသီတိ’ ကောန်မန်ပို့ခေတ်လျှော် ညားမတီအောန်ဒွဲတဲ့ ဗြိုက်တို့ခွင့်ရ။ ညားဂမြိုင်တို့ခွင့် ဆပေါ်ဟာရ ‘တိချို့’ စွဲသူးရ။ ‘တိချို့’ မူးရှု နှုန်းကြိုးမွဲဟောင် မဖြုအဓိပ္ပါယ်ဖတ်ဗွာ ‘လျှောင်လူပ်သည်’ ရ။ ဗွဲအုံနာမ်မွဲ ပို့မိုက်ဂုံးစကားအော်ဟွာ့ဂုံးရ။ ဝေါဟာရ ‘ကသီတိ’/‘ဂသီတိ’ စွဲတုန် မန်ပို့အုံနာမ်တဲ့ ကာလပို့မိုက်ဂုံးစကားအော် ဗွဲအုံကြိုးယာ ဗွဲအဓိပ္ပါယ် ‘တိချို့’ မူး ‘ကသီတိကြို့’/‘ကြို့ကသီတိ’ သာ်ရွှေ့ပို့စကားမာန်ရ။ ဥပမာ - “ကသီတိကြို့တဲ့ စေတိရှု ကွိုင်ပြဟုဒုတာ့စွဲရှု”

ဝေါဟာရ ‘ကသီ’ စွဲ သော်ပွဲတိတ်ကြုံင် နှဲဝေါဟာရ ‘ချို့’ ရောင် အဲညာတ်စွဲစိတ်ရ။ ဝေါဟာရမန်လျှေ့ မျံးကိုအခင်(ချု) မဖွဲ့ ‘ချို့’၊ ‘ချုပ်’၊ ‘ချု’၊ ‘ချုဟ်’၊ ‘ချုအ်’၊ ‘ချုက်’၊ ‘ချုက်ချာ’ တော်ရှု နှဲကိုအုံကြိုးယာ ပွဲမပြံ့ငွော်အုံနာမ်ရှု ဒွဲအခင်(ချု)ရှု သွေကြံးအခင်(ကသီ)တဲ့ ‘ကသီ’၊ ‘ကသပ်’၊ ‘ကသ’၊ ‘ကသု’၊ ‘ကသူ’၊ ‘ကသအ်’၊ ‘ကသုက်’၊ ‘ကသက်ကသာ’ သာ်ရွှေ့မှုံးကြုံင်အိတ်ရ။ ဝေါဟာရ ‘ကသီ’ စွဲ သအာင်နှုန်းအုံနာမ်မွဲရှု သို့ကြုံင်ကြိုးယာကာရို့တ်မွဲ မျံးအဓိပ္ပါယ် ‘ပချို့’/‘ကိုချို့တတ်’/‘ကိုချို့ရတတ်’/‘ကိုချို့ရရာင်’ အတိုင်မဟိုတွဲးလောင် ဗွဲလတူစွဲရှု။

- နှောင်ကတာ့မတုပ်တဲ့ ရုံးကေပ်အမာတ်ပသဲရှု သော်လင်ဇိုင်းလောမိသတ်(စိုင်) သို့နှောင်စိုင်တဲ့ ကသီဇိုင်ပေါ် ဟွာ့မာန်သက်သက်တဲ့ ဖောက်ဂုံးစိုင်တဲ့ ဗရာဂုံးစိုင်ရှု ပြုနိုင်တဲ့။ (၅၅၀။ ၈၂၂၃။ ၃၂၂၁။ အစွဲ့။) (ကသီဇိုင် = ပချို့ဇိုင်) ပွဲမူး/ ဗွဲမူးသည် နောက်မှတ်တော်သား ဘုရားလောင်း(ဆင်)ကို ညျပ်ဖြောင်းပန်းဘဲတို့၏သံချောင်းကို ညျပ်ဘိသကဲ့သို့ တော်မနှစ်ခုတို့ဖြောင်းပြုခြင်းမြောက်ကိုရှိ၏။ ----- ဘုရားလောင်းသည် ဆွဲငင်အပ်သည်ရှိသော် ဗုံးနှုန်းကိုဆောင်အုံသောင့် မတတ်နိုင်။ ဗွဲမှုံးသည်ကား ဘုရားလောင်းကိုငင်လျက် မိမိသို့ရေးရှုသည်ကို ပြု၏။ ဘုရားလောင်းသည် သေဘားမှုကြောက်သည်ဖြစ်၍ မိသောမြည်ခြင်းကို မြည်၏။ (၅၅၀။ ၃၂၂၃။ လောင်ကန်။) ပွဲမူးအောင်လိုက်/ Then the Crab, seeing

the Bodhisatta coming up last, **caught his feet tight** in his claw, like a smith who seizes a lump of iron in a huge pair of tongs. ----- The Bodhisatta pulled at the Crab, but could not make him budge. Then the Crab pulled, and drew him towards himself. At this in deadly fear the Elephant roared and roared; ----- (The Jataka: Vol. I & II: Book III: p-236) (ဝေါဟာရမန် ‘ကသီ’ ဖွဲ့စွဲ၍ နမူဗျာကို နမူအောင်လိက်ကို ဖြိုဝေါဟာရဟွှံ့၊ အမိပါယ်ဟောမဒေါ်ရောင်။ ပုံမူဗျာကို သိပုံမူဗျာအောင်လိက်၍ “သဲပ်ရပ်လပ်ရိုင်စဲဗုံမဖိန်” မူးလင်တဲ့ အမိပါယ်တုပ်ကိုပဲမူမန် ‘ကသီဇိုင်စဲဗုံဟွှံ့မာန်သက်က်’ စံရ။)

- နှာြိုင်သီလရသိတံ့ရုတ်တဲ့ သွားသိုင်္တန်ချိတ္ထူးမှုပြုတရ။ သိုင်္တန်းမစာရဏာတဲ့ အနှံသီလရသိတံ့ရု
မကာသီသွားသိုင်္တန်၍ သိုင်္တန်တိတဲ့ ----- (၅၅၀။ ၈-၂၈။ ၃-၆၃။ အစွဲ့။)
(ကသီသွားသိုင်္တန် = ပချိသွားသိုင်္တန်) ပဲမူဗျာ / ရသေးအပေါင်း၏ သီလတန်ခိုးအားဖြင့်
သိကြားနေရာသည် လူဗုံ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိအကြောင်းကိုသိ၍၊
----- (၅၅၀။ ၃-၅၀၈။ ၉၉၁၂။ အစွဲ့။) ပဲမူဗျာအောင်လိက် / And at the glory of the
virtue of this company of holy men the palace of Sakka **shook**. Sakka reflected, and perceived what it was. (The Jataka: Vol. I & II: Book III: p-
269)
- “ယံ့ညးမသွားဟုကိုပို့၊ တွေအဲကောန်ကူးရှု မတိအဲမအိုကောန်ကူးတဲ့ မဟိုတိုင်သားအဲရောင်။ တွေ
အဲမတုပ်တည်းရကောန်ကူးပဲ့ကို သိုက်စသတ်ကြောင်၍ အဲသွေ့စရ” ခုံးရှုံးတဲ့ ခုံးကာသီကွား
တဲ့ သတ်ကြောင်လမ်းဟုတ်တံ့ရု ဒေတာမြှုပ်နှံတဲ့ ကြွော်ပြုပို့လပ်စရ။ (၅၅၀။ ၈-၂၉၄။
၃-၁၀၇။ အစွဲ့။) (ကသီကွား = ပချိဂရိက်ကွား။/ သတ်ကြောင်လမ်း = သတ်ကြော်
ခုံးရှုံးခုံးရှုံး။) ပဲမူဗျာ / “အမျိုးကောင်းသားသည် အမျိုးကောင်းသားကို ချီးမွမ်းအံ့သောငှာ
သိ၏။ ကျားယောက်နှင့်တူသောကိုယ်ရှိသော အဆွေမြေခွေး၊ သင့်အား ငါသည်ပေး၏၊ စား
လေ့။” ဤသို့ဆို၍ (ကျိုးသည်) သပြေခ်ကိုလူဗုံ၍ သပြေသီးတို့ကို ကျေစေ၏။ (၅၅၀။
၃-၅၆၄။ ၉၉၁၂။ အစွဲ့။) ပဲမူဗျာအောင်လိက် / The Crow, in his praise, responded
with the second stanza: “He that is noble in breeding and birth can
praise others' breeding, knows what they are worth. Like a young tiger
thou seemest to be: Come, eat, Sir, what I give to thee!” With these words
she **shook** the branch and made some fruit drop (for the Jackal).
- ကျိုးကြော်ပေးတဲ့ လတူပြေသာ်ရှု။ ခမိုက္ခိုင် မတ်သွေ်ပြေသာ်ရှု စွဲဟ်ထွေးတ်မဖွံ့ဗလာနှုန်းမဖုံ့သ်
ဂုံးဟိုတဲ့ ကြွော်ပြုသွေ်ကို ဖရီဖလေးရင်သဲ့တဲ့ ဂုံ့ခြင်ရှု။ ကျိုးကော်မူဂုဏ်လာန်တဲ့ သူးရှု၊ “ယံ့မူဂု
လာန်၊ လဒ်ကြော်ခမိုက္ခိုင်တဲ့” ကျိုးကြော်၊ ထောရ်မူဂုဏ်လာန်ကလောင်တို့နှင့်အား လတူအကာာသတဲ့
နက်လပ်ဖိုင်၍ ကာသီတဲ့ ခိုက်ဥပဒေတာသွေ် မဇုင်တိတံ့ရု ချိုက်ဥပေါ်ရောင် ခမိုက္ခိုင်ဖေက်
တဲ့ တိတ်အာမျှးပြေသာ်ရှုရှု။ (၅၅၀။ ၈-၂၉၉။ ၃-၁၁၅။ အစွဲ့။) ပဲမူဗျာ / ထိုရဟန်း
တို့သည် သွေးသွေးမြတ်စွာဘုရားသည် အထက်ပြေသာ်မြှုံး သိတင်းသုံးနေတော်မူသည်ရှိသော်
အောက်ပြေသာ်မြှုံး မြင်ဘူးကြားဘူးသော စကားအစရှိသည်တို့ကို ပြောဆိုကုန်လျက် ငြင်း

ခံခြင်းကိုင်း ပြောင်လျှင်ခြင်းကိုင်း ပြုကုန်၍ နေကုန်၏။ သဗ္ဗည်မြတ်စွာဘုရားသည် မဟာမောဂ္ဂလာန်မထောင်ကို ခေါ်တော်မူ၍ “ထိရဟန်းတို့ကို ထိတ်လန့်စေလေ့” ဟုမိန့်တော်မူ၏။ အရှင်မောဂ္ဂလာန်မထောင်သည် ကောင်းကင်သို့ ပုံတက်တော်မူ၍ ခြေမဖြင့် ပြာသာ၌ထုပ်ကာကိုခတ်၍ ရေအဆုံးရှိသည်တိုင်အောင် ပြာသာ၌ကို လှုပ်စေ၏။ ထိရဟန်းတို့သည် သေဘေးဖြင့် ကြောက်ကုန်ရကား ထွက်၍ အပွဲ့တည်ကုန်၏။ (၅၅၀။ ၃-၅၇/၅၇၆၆။ ညောင်ကန်။) ပုံမူအောင်လိုက်/ These Brethren, who lived on the floor below that where the Master was, talked of what they had seen and heard, and were quarrelsome and abusive. The Master called Mahamoggallana to him, and bade him go startle them. The Elder rose in the air, and just touch the foundation of the house with his great toe. It **shook** to the furthest edge of ocean. The Brethren were frightened to death, and came and stood outside. (The Jataka: Vol. I & II: Book III: p-305)

- ရသိတုန် တွဲကိုခိုက်မွောန်သိုင်တံ့ရ။ ပုံကာလုံ ဗြိသုက်သိုင်ရုံ ခုံကွိုင်တဲ့ ခုံကာသီတိန်ထွဲခံ့ချုံရ။ ပုံကာလုံ သိုင်လကိုတ်ရွှေ့ပြုဟု ဤပုံရိုင်ဗြိက်တံ့ရုံ မအာကြုံအိုတ်ရော့” သွာန်ကမွောန်သွှေ့ကြုံရ။ (၅၅၀။ ၈-၃၁၃။ ၃-၁၆၆။ အစွဲ့။) ပုံမူဗျာ/ ဘုရားဓလောင်း(ရသေ့)သည် ထိမိန့်းမတို့အား တရားဟော၏။ ထိုအခါ ထိုချုပ်နှစ်သက်သောမိန်းမသည် ကိုယ်ကိုလှုပ်၍ မင်းကိုနှီးစေ၏။ မင်းသည်နှီးလတ်သော် ထိမိန်းမတို့ကိုမမြင်၍ “ထိုအယုတ်မတို့သည် အဘယ်သို့သွားကုန်သနည်း” ဟုမေး၏။ (၅၅၀။ ၃-၆၃၂။ ညောင်ကန်။) ပုံမူအောင်လိုက်/ Then he (the king) ----- lay with his head on the lap of a favourite of the harem, ----- So the Bodhisatta preached the doctrine to them. Meanwhile the royal favourite with a **movement** of her body woke up the king. And the king on waking up, and not seeing the women asked, “Where are those wretches gone?” (The Jataka: Vol. III & IV: Book IV: p-26/27)
- ဗြိကဗြိမသိုင်မဲ့ သိုင်မသတိက်လတူဒီခုံ့ရုံ ခုံကာသီကွုံတဲ့ သိုင်လကိုတ်ရွှေ့ပြုဟုတဲ့ -----။ (၅၅၀။ ၈-၄၉၃။ ၂-၃၅၃။ အစွဲ့။) ဗတ်ဗျာ/ မိမိပေါင်ပေါ်၍ မင်းကြီးအိပ်သော ထိုမင်းမောင်းမသည်လည်း ညောင်းညာ၍ ကိုယ်ကိုလှုပ်သည်ရှိသော် မင်းသည်လန်းနှီး၍ ၎ံ။ (သုတေသီ)
- ကောန်သေ့မြို့မဲ့ အာပွဲန်ရာ၊ “ယွဲကူး ဖျော်ကိုအဲစွဲကလော့ညီ” ကောန်သေ့မြို့ဂေး။ -----။ “ယွဲညးမသွေ့ဟုတ်ကိုပို့၊ ကောန်မဟိုဂါလာန်မူးကူးတွေ့ရုံ ခုံမကာသီအာ ပုံဖျော်ပြုဟုအဲရောင်။ ၈ လာန်မူးကူးတွေ့ရုံ မတုပ်ကိုဖျော်ပြုဟုရှိရုံ အဲကိုကုတ္တာအဲရုံ” (လွ ဂေး။) (၅၅၀။ ၈-၃၁၅။ ၃-၁၇၅။ အစွဲ့။) ပုံမူဗျာ/ ထိုသူဇ္ဈားသားသည် “ငါလည်း မှ ဆိုးကို အမဲတောင်းအဲ့” ဟုဆို၍ “အဘာ ငါအား အမဲတုံးကို ပေးလေ့” ဟုဆို၏။ မှဆိုးသည် “သင့်စကားအားလျှော်သော အမဲတုံးကို ရလတ္တာ့” ဟုဆို၍ ၎ံ “အဘာဟူ၍ ဆို

သောသားသည် အဘမျှနဲ့လုံးကို တုန်လူပိမော်။ အဆွဲ၊ သင်၏စကားသည် နှလုံးနှင့်တူ၏။ သင့်အား နှလုံးကိုပေးအံ့” (ဟုမှဆိုရှိ၏။) (၅၅၀။ ၃-၆၄၅။ ဉောင်ကန်။) ပွဲမှု အောင်လိုက် / So he went to the hunter and cried, “Dear father, give me a piece of vension.” The hunter replied, “You shall receive a piece suitable to the words you have spoken,” and he repeated the third stanza: -- “As a parent's fond heart to pity **is moved**, the cry of 'Dear father' to hear, So I too respond to thy loving appeal, and give thee the heart of the deer.” (The Jataka: Vol. III & IV: Book IV: p-33/34)

- ဂတနှင့် ဗွဲတ်ပါပိတ္ထုနှင့်တဲ့ (ကျွဲကာလဗာဟုရှိ) ပွဲကတမှုက်ကောန်သိုင်တံ့ရှု ဇုံကာသီကတော်ကို ဇုံကာသီမှုက်မတ်ကို ဇုံပတဲ့ ဇုံဗဟောက်ကောန်သိုင်တံ့ရှုတဲ့ ကောန်သိုင်တံ့ရှုဖော်တဲ့ လရှိအံတိန်အိုတ်ရ။ သိုင်မိုင်သွတ်တံ့ရှု နရှိအံတိန်တဲ့ “မူရသွတ်တံ့ရှု မနှုန်ရော့” သိုင်သွာန်တဲ့ ဒုဒိုကျွဲမာဗဟောက်ရှု ဉားဟိုသိုင်မိုင်တဲ့ “ယွဲမွေးတံ့ ကျွဲကာလဗာဟုရှိ မွေးတံ့ခက်ဖိုတ်ကြော်ညီ” သိုင်းတဲ့ ဉားခရောက်ထိုတို့တွေ။ (၅၅၀။ ၈-၂၂၉။ ၃-၂၂၉။ အစွဲ့။) (ကသီကတော် = ပချိကတော်။/ ကသီမှုက်မတ် = ပချိမှုက်မတ်။) ပွဲမှုမွှာ / ကာဗွဲဗာ ဟုမျောက်သည်လည်း နှစ်ရက်သုံးရက်လွန်သဖြင့် မင်းသားငယ်တို့၏ရွှေမှ နား၊ နာခေါင်းလှုပ်ခြင်း အစရှိသည်တို့ကိုပြုလျက် မင်းသားငယ်တို့ကို ချောက်၏။ မင်းသားငယ်တို့သည်လည်း ထိုတ်လန့်ကုန်၍ ဟစ်ကြွေးကုန်၏။ မင်းသည် “အဘယ်အကြောင်းနည်း” ဟုမေး၏။ ထိုအကြောင်းကိုကြား၍ “ကာဗွဲဗာဟုမျောက်ကို ထုတ်ကြကုန်” ဟုနှင့်ထုတ်စေ၏။ (၅၅၀။ ၃-၂၀၄။ ဉောင်ကန်။) ပွဲမှုအောင်လိုက် / In a very short time the monkey by **shaking** his ears and the like tricks before the young princes terrified them. In their alarm they made an outcry. The king asked what it meant, and hearing the cause, said, “Drive him away.” So he had the monkey driven away, -----. (The Jataka: Vol. III & IV: Book IV: p-66)
- နှကြိုင်းသီလည်းမသုန်းရှုတဲ့ သွားလှန်ချိတို့ဟင်တို့ရ။ သိုင်းလှန်ဗုဏ်ရာရဏာရုံးရုံး “ဉားရှုမကာသီသွာအဲခွဲရော့” ဂေးတဲ့ သိုင်းလှန်ဗုဏ်ရာရဏာရုံးရုံးတဲ့ ဉားတ်ကောတ်အနုသစိတ်ဉားရှုတဲ့ သိုင်းလှန်ဗုဏ်ရာရှိကိုက်တဲ့ ဗွဲမပြုဟင်ကြုံတဲ့ ပရုပ်ကြုံခွဲတဲ့ ကွားကြုံတဲ့ သွားလှန်ဗုဏ်ရာရှိ။ (၅၅၀။ ၈-၂၅၄။ ၃-၂၂၉။ အစွဲ့။) ပွဲမှုမွှာ / ထိုသူတို့၏ သီလတန်ခိုးအားဖြင့် သီကြားမင်း၏ နေရာသည် ပူသောအခြင်းအရာကိုပြု၏။ သီကြားမင်းသည် “ငဲ့ကို အဘယ်သူသည်လျှင် နေရာမှ ရွှေခြေလိုသနည်း” ဟု ဆင်ခြင်လတ်သော် ထိုသူတို့၏ ကျေးဇူးတန်ခိုးအားဖြင့် ပူသောအခြင်းအရာကို ပြု၏ဟုသိ၍ ကြည်ညီသောစိတ်ရှိသည်ဖြစ်၍。--။ (၅၅၀။ ၈-၁၈၈။ ဉောင်ကန်။)
- ပွဲကာလှု မိုဟ်ကြိုင် ဗိုင်စုံအရာ့ကြုံ ပွဲခြုံ(ခြုံ)နှစ်ယှဉ်တဲ့ “မိုက်မစီလွှာအာ ကွပ်ဖွံ့်ရှု” ဂကန်တဲ့ နှစ်ယွဲ ဖြော်တိတ်အာရာ။ မိမဝါရ် ကွပ်ဖွံ့် ဟွဲကာသီကြား။ (၅၅၀။ ၈-၂၈၅။ ၃-၄၀၁။ အစွဲ့။) (ကွပ်ဖွံ့်ဟွဲကာသီကြား = ကိုယ်ကိုမလူပ်ဘဲ ဖြမ်သက်စွာနေသည်။)

- ခမီတံ့ ဝင်ပြိုင်ရှိင်တဲ့ မှာမဂ္ဂလာန် ကသီပြာသာ၏ဒမ်းမီတံ့ အျို့ပုံးဖြစ်သာ၏စံတံ့ မဟိုဂျိဟ်ခမီမဝင်ပြိုင်ရှိတဲ့ တန်ခိုင်ရာ။ (၅၅၀။ ၉-၃၉၃။ ၃-၄၃၇။ အစွဲ့။) ပူမူဗာ/ (မြတ်စွာဘုရားသည်) ကစားလေ့ရှိကုန်သော ၅ ဟန်းတို့ကိုအကြောင်းပြု၍ ဟောတော်မှု၏။ ထိုရဟန်းတို့ကို ရှင်မောဂ္ဂလာန်မထောင်သည် ပြာသာ၏ကိုလှုပ်၍ ထိတ်လန့်စေအပ်သည်ရှိသော တရားသာ၏၌ ထိုရဟန်းတို့၏ ကျေးဇူးမဲ့သောစကားကို ပြာဆိုလျက် နေကြကုန်၏။ (၅၅၀။ ၂-၂၂၆။ ညောင်ကန်။) ပူမူ အောင်လိုက် / The Master told this tale while dwelling in the East Garden, concerning some Brethren who were given to amusement. The great Moggallana **had shaken** their dwelling and alarmed them. The Brethren sat discussing their fault in the Hall of Truth. (The Jataka: Vol. III & IV: Book VI: p-193)
- ဒေဝတံ့ကြိုက်ရု ညာတ်(ဂစ်ရု)တဲ့ ““နေ့ကျော်ချုန်တွဲကြိုက်အဲခွံတဲ့ နေ့ကဏေးစတ်ပွန်တဲ့ ဆူဖြေသံရှုကြတ်တိန်တဲ့ တွဲကြိုက်အဲခွံ လို့လော်ဆူးပျိုးဆူးအာအိုတ်ပွန်ရာ” ချပ်တဲ့ ဒေဝတံ့ဖောက်တဲ့ တွေဟ်နဗ္ဗက်ထော်ကစ်ရှု ဒေဝတံ့ကသီတွဲကြိုက်ရှုတဲ့ သို့တွဲသို့ရှိဟ်ရှုရှု ချိတ္ထူးဝှု အာအိုတ်ရာ။ သို့င်သွေ့ပျော်ညာတ်ဒေဝတံ့ကသီတွဲကြိုက်ရှုတဲ့ ဟိုတ်မကသီတွဲဆုရှု သို့က်သွာန်တဲ့ ဗွဲတ်ပါဂလာန်ရှု သွေးပွန်ရာ။ “ယုံဒေဝတံ့ဆူကြိုက်၊ ကျော်မွှေ့မွှေ့တ်ကြုံမသုန်ဖို့ရှေ့သောအနာ နှင့်မွှေ့မွှေ့တ်မြိုင်လို့ဖို့ဟ်ရှု အဲရပ်ကေတ်တဲ့ အဲကျော်ချုန်ခိုင် ပူ့ဆူကြိုက်အဲခွံရှု ကျော်အကို နှင့်ရှု ကို မွှေ့လယိုင်သ်ရွှံရှု တွဲကြိုက်ရွှံ ဟွှံရွှံချို့သွား။ ဂစ်ပြုသွာ်လောန့်မဲ့ မကျော်ချုန်ပူ့တွဲကြိုက်ရွှံရှု မူဟိုတ်တွဲကြိုက်ရွှံ မရွှံချိုးအုန်းရှိဟ်ရွှံရော့” သို့ခွံသပဝ်သွာန်။ (၅၅၀။ ၉-၄၁၂။ ၃-၅၁၉။ အစွဲ့။) (ကသီတွဲကြိုက် = လက်ပံပင်ကို တုန်လှုပ်စေသည်။ လှပ်ခါအောင်ပြုသည်။) ပူမူအောင်လိုက် / “This bird will let its droppings fall on my trunk: a growth of banyan or of fig will arise and go spreading all over my tree: so my home will be destroyed.” The tree **shook** to the roots with the **trembling** of the spirit. The roc-king perceived the trembling, and spoke two stanzas in enquiry as to the reason: -- “I bore with me the thousand fathoms length of that king-snake: His size and my huge bulk you bore and yet you did not **quake**.” “But now this tiny bird you bear, so small compared to me: You **shake** with fear and **tremble**; but wherefore, cotton-tree?” (The Jataka: Vol. III & IV: Book VII: p-240)
- “——၊ ပူ့ကွာ်ဆုမချို့ရှု မို့ဟ်ကို တိရှော်နှင့် မနှုံရောင်အဲချပ်တဲ့ အဲမသလော်တရှု ကသပ်ရှုနှင့်ကော်ရှု၊ သတ္တုမကသီကွာ်ဆုရှု မကျော်စိုပ်အဲပွန်ရောင်သွား။” (၅၅၀။ ၉-၄၁၆။ ၃-၅၃၉။ အစွဲ့။) (ကသီကွာ်ဆု = သစ်ကိုင်းကိုလှုပ်သည်။)
- “ယွှံခမီ၊ ဓိန်တုအ်သိန္တရာတ် ကျောမပိုက်ကသီမာန်ကို သွှေဆူလှုပ်အပြော်ရှု မူဟိုတ်နေ့ဟွှံပိုက်ကသီသွာ်ရော့၊ ——” (ကျောတွဲဂေး။) (၅၅၀။ ၉-၄၃၃။ ၃-၆၂၂။ အစွဲ့။)

ပဲမူးမှာ/ “ရဟန်း၊ မြင်းမိုင်တောင်ကို လျှပ်စေနိုင်သောလေကြီးသည် အဘယ်မျှ၍ ဟောင်းလေပြီးဖြစ်သော သစ်ရွက်တို့ကို မလျှပ်စေနိုင်ဘဲ ရှိလတ္ထနည်း။ ---” (၅၅၀။ ၂-၅၃၇။ ဉာဏ်ကန်။) (ပိုက်ကသီ = တိုက်ခတ်၍ တုန်လှပ်စေသည်။)

- ကောန်ဗြိသုံးမတုပ်တ ရာအဆောင်သွေ်ဂုံး ထွေးကြုံလူသိတဲ့ ပဲ့ဗြာန်မူးဒုဟ်ဂုံး တန်ခြံး။ လူသိလောမကသေပတုန် ပလိုကြော်လူနံရိုကြော် မဖွံ့စွဲကောန်ဗြိသုံး။ ပဲ့ချို့နဲ့လူသိမျှော်ဂုံး မွဲဂုံးဟောင် စိတ်လူသိစပ်အာတဲ့ နှုန်းရှိန်ဟောင် မဒေးဟူတ်အာရာ။ အမာတ်သေယူတုန် ဒုံးစိတ်လူသိမစပ်အာရုံး တိုကေတ်တဲ့ ရှုံးသွေးရာ “ယွှေးနှုန်းပို့လူသိ၊ ယဝ်ရန်းပို့လူသိ သစ်ယတ် ဂနိုတ်သတ်မူး ကောန်ဗြိသုံးမွဲ့ ဒုံးစိတ်ကမွှောန် သွေ်တဲ့နှုန်းပို့လူသိဂုံး။” လူသိလောမကသေပတုန် နာအစော်ပြုဟတ်ကိုလေသတေတ္ထာရုံး ကာသီနိုတ်တဲ့ ရှုံးသွေးရာ “သွေ်ဗြိအဲကွဲ့ဟာ” (လူသိဂုံး။) (၅၅၀။ ၈-၄၃၃။ ၃-၆၂၆။ အစွဲ့။) (ကသီစိတ် = စိတ်ကိုတုန်လှပ်စေသည်။) ပဲ့မူးမှာ/ နတ်သမီးနှင့်တူသော မင်းသမီးကို လောမသကသေ ပရသေ့အားပြု၍ တင့်အပ်လျောက်ပတ်စွာနေ၏။ ရသေ့သည် လူမြှော်တို့ကိုယျက်၍ မင်းသမီးကို ကြည့်သည်နှင့်တစ်ပြိုင်နေက် တပ်သောစိတ်ရှိသည်ဖြစ်၍ ရှာန်မှုယူတ်၏။ အမတ်သည် ရသေ့၏တပ်သောစိတ် ရှိသည်၏အဖြစ်ကိုသိ၍ “အရှင်ဘုရား၊ အရှင်ဘုရားတို့သည် အကယ်၍ ယဉ်ပူဇော်ကုန်အံ့၊ မင်းသည် အရှင်ဘုရားအား ဤမင်းသမီးကို အလုပ်အကျွေးပြု၍ ပေးလတ္ထား” ဟုဆို၏။ လောမသကသေပသည် ကိုလေသာ၏အစွမ်းအားဖြင့် တုန်လှပ်လျက် “ငါအား ဤမင်းသမီးကို မင်းသည်ပေးအံ့လော” ဟုမေး၏။ (၅၅၀။ ၂-၅၄၁။ ဉာဏ်ကန်။) ပဲ့မူးအောင်လိုက်/ Sayha took the king's daughter and went there, and after the usual salutation and compliments to the sage, he presented to him the princess, as lovely as a celestial nymph, and stood at a respectful distance. The ascetic losing his moral sense looked at her, and with the mere look he fell away from meditation. The councillor seeing that he was smitten with love said, “Your Reverence, if you will offer sacrifice, the king will give you this maiden to wife.” He **trembled** with the power of passion and said, “Will he surely give her to me?” (The Jataka: Vol. III & IV: Book IX: p-308)
- သွေ်ဗြိတဲ့ထပ်နေ့အာဂတသေးရှုံးတဲ့ နိုင်ဒေးစိတ်ပေးခနက်လွှုံး။ “ဒုံးအဲမဒေးခနက်ရှုံး ယားအဲလရှိအဲ တို့မူး ဤပြုဝါဂြိုင်ဖေက်လကိုတ်တဲ့ ဥပုံးပွဲ့ပွဲ့ကိုတော်သုတ်သွေ် ဖြော်ခြားအားအိုတ်ရ” ချပ်တဲ့ ဟွံ့ဂုံး ကာသီအကုတ်တဲ့ ညံ့ပြုအကာရမသုတ်ဥပုံးပို့ပတဲ့ တန်ခြံး။ (၅၅၀။ ၈-၅၀၁။ ၈-၅။ အစွဲ့။) (ဟွံ့ဂုံးကသီကုတ် = ကိုယ်ကိုမရှုံးရှားဘဲ ဤမင်းသက်စွာနေသည်။)
- “ယွှေးနှုန်း၊ စင်ရာဂကိုလေသမူးတွေ့ရှုံး ကမ္မားမှုပြုညံ့ပြုတလေအဲတံ့ရှုံး မူးရှေ့ဟွံ့ဂုံးကာသီကွဲ့ပြုရေား။ ကျားလောင်ကိုမနေ့ဗြိပြုဟတ် မပိုက်ပဒေါမိကြော် တွေ့သိနှုန်းရှိမှုနှင့် ပဲ့သွေ့ဆုံးလှော်တံ့ရှုံး မူးအလောင်ကျားလောင်ကို နှုန်းရှိတုန်းရေား။ ---” (၅၅၀။ ၈-၄၉၁။ ၂-၃၀၄။ အစွဲ့။) ဗတ်ဗူး/ “ရဟန်း၊ ရာဂကိုလေသာမည်သည်ကား သင်ကဲ့သို့သောရဟန်းကို အဘယ့်ကြောင့် မ

တူနှစ်လူပြောနိုင်ဘဲ ရှိလတ္ထနလှုံး။ မြင်းမိုက်တောင်ကိုပင် တိုက်လွှဲပစ်နိုင်သော အားကြီးစွာ သော ကမ္မာဖျက်လေသည် သစ်ရွက်ခြောက်မျက် အဘယ်များ၊ မျက်နှာထောက်ထားခြင်း ရှိပါ၍ ပြုဌားအုံနည်း။” (သုတေသီ)

- ဗြိုဟ်မသန်ကွဲပြောနိုင်သူ သုတေသီသာတဲ့ တိတ်အာဂကော်ဝိသာခါဂျိရ။ စိုပ်ပွဲတရင်ဖြပ်ရတဲ့ သုတေသီရာဥပ္ပါဒ် တဲ့ ဂကော်ဝိသာခါဂျိ လုပ်အာဇာရောင်ကျိုးတွဲရ။ ဝိသာခါလျှော်ကျိုးတွဲတဲ့ ပဲ့ဗျာန်မဗ္ဗားဒုဟ် တန်ခိုင်ရ။ ပွော်ပြုဗြိုဟ်မသန်ကွဲပြောနိုင်သူ ပင်ဖို့နှင့်တဲ့ လျော်တွဲရ။ ပြုဗြိုင် ဒေသီဂရာင်တင်ကွဲပြောနိုင်ရ။ ညားလျှို့ဂျိ သေက်နှိုတ်ရင်လျှို့ရ။ (၅၅၀။ ၈-၅၁၂။ ၈-၁၄၁။ အ စွေား။) (ဂသီဂရာင်တင်ကွဲပြောနိုင် = ဒုးကိုလှုပ်ရားသည်။ ဒုးနန်းသည်။) ပဲ့မူဗွာ/ ထို(ငါးရာ ကုန်သော) မိန်းမတို့သည်ကား သုရာကိုသောက်ကုန်လျက် ဝိသာခါနှင့်တကွ သွားကုန်၍ တံ့ခါးမှတ်၍ရပ်ကုန်လျက် သုရာကိုသောက်ကုန်လျက်လျင် ဝိသာခါနှင့်တကွ မြတ်စွာဘုရား အထံသို့ လာကုန်၏။ ဝိသာခါသည် မြတ်စွာဘုရားကိုရှုံးခိုး၍ တင့်အပ်လျောက်ပတ်သော အ ရပ်၍နေ၏။ ငါးရာကုန်သောမိန်းမတို့တွင် အချို့ကုန်သောမိန်းမတို့သည် မြတ်စွာဘုရားရှေ့ တော်၌ ကကုန်၏။ အချို့ကုန်သောမိန်းမတို့သည် သီချင်းကိုသိကုန်၏။ အချို့ကုန်သောမိန်း မတို့သည် လက်ကိုလှုပ်ကုန်၏။ အချို့ကုန်သောမိန်းမတို့သည် ခြေကိုလှုပ်ကုန်၏။ အချို့ ကုန်သောမိန်းမတို့သည် ဌောင်းခံခြင်းကိုပြုကုန်၏။ (၅၅၀။ ၁၃၁-၆၁၁။ ပြောင်ကန်။) ပဲ့မူ အောင်လိုက်/ Now they (the five hundred women) were eager for drink, when they started with her, and, when they stood in the gabled chamber, they took strong drink, and then accompanied Visakha into the presence of the Master. Visakha saluted the Master, and sat repectfully on one side. Some of the other women danced even before the Master; some sang; other made improper **movements** with their hands and feet. (The Jataka: Vol. V & VI: Book XVI: p-5/6)
- “ယွဲသိုင်မပြာ၊ ဖြေသုရာမွဲရှုံး ညားသုင်ဒော်တဲ့ ကသီကျိုးပိုင် ကသီပိုင် ကသီလိုင် ကသီတဲ့တဲ့ ဟွဲကိုဂေဝတဲ့ လျော်ဒော်ရော်ရ။ ဂျိသုရာပဲ့နှင့်အဲခံရှုံး ဉာဏ်မရာတ်ရာန်ရ။” (သွော်အိန် ဂေး။) (၅၅၀။ ၈-၅၁၂။ ၈-၁၄၉။ အစွေား။) ဗုတ်ဗွာ/ “မြတ်သောမင်းကြီး၊ အကြင်သုရာ ကို သောက်သောသူသည် ခေါင်းကိုလှုပ်၍၍င်း နာခေါင်းကိုလှုပ်၍၍င်း ပါးစပ်ကိုလှုပ်၍၍င်း ခြေကိုလှုပ်၍၍င်း လက်ကိုလှုပ်၍၍င်း အရှက်မရှုံးသည်ဖြစ်၍ ကခြင်းသီခြင်းကိုပြု၏။ ဤသို့ သဘောရှုံးသော ငါ၏သုရာအိုးကို မင်းကြီးဝယ်လေ့။” (သုတေသီ)
- ပဲ့မိတာန်မွဲတဲ့ မျှုံကြိုပ်ပောင်ဖြော်တွေ့ရှုံး နက်ဗုံးပော်မော်မိသတ်ရှုံး ဒံးကိုကျိုးပော်မော်မိသတ်ရှုံး မဲ့ ကွာ်ဆုမော် သွားဆုမော် ဖွံ့ဖြိုး ဒုအချုပ်တွေ့ရှုံး ဒုတံ့ပြုပို့ရေး ဒုပဲ့ကျော်ရှုံးသွားဆုမော် ဆုတံ့လတူကွဲတွေ့ရှုံး မတ်လတူကွဲတွေ့ရှုံး ဒုကျော်မဟာသွားဆုမော် ဆုတံ့အသွော်တံ့ကျော်ရှုံး မတ်လတူကွဲတွေ့ရှုံး ဆုထမ္မာက် ဖွံ့ဖြိုးတွေ့ရှုံး မပြုပို့ရေးဒုကျော်ရှုံး။ (၅၅၀။ ၈-၅၁၄။ ၈-၁၈၃။ အစွေား။) ပဲ့မူဗွာ/ (ဘုရားလောင်းဆွဲန်ဆင်မင်းသည်) ကောင်းစွာပွဲ့င်းသော တရားသောအင်္ဂါးပင်ကို ဦးကင်း

ဖြင့် ခီက်၏။ ထိအခါ ရွှေသုဘဒ္ဒါမည်သော မိဖယားသည် လေညာနံပါး၌နေ၏။ ထိရွှေသုဘဒ္ဒါ မိဖယားကိုယ်ပေါ်၌ ခြောက်သောသစ်ခက်နှင့် ရောကုန်သော သစ်ရွက်ရော်တို့သည် ငှင့် ခါချဉ်တို့သည်ငှင့် ကျကုန်၏။ မဟာသုဘဒ္ဒါ မိဖယားသည် လေကြနံပါး၌နေ၏။ ထိမဟာသုဘဒ္ဒါ မိဖယားကိုယ်ပေါ်ကား ပန်းဝတ်မှုံးဝတ်ဆဲ ပွင့်ချပ်တို့သည် ကျကုန်၏။ (၅၅၀။ စတု-၆၅၅/၆၅၆။ ညောင်ကန်။)

- “ယွှတ်အဲ၊ ဗြိုလ်သမ္မားမှု၍ စိတ်ချိလရှတ တွေအမူးရှု လွှာဟိုညီ။ သစ္စတပါပိုဂု မျိုးစိုတ်မဟိုန် ဦးင်ရအိန္တက္ခာ ညောသီဟံ့မာန်ရောင်” ဓမ္မတ်ထင်ကဲး။ (၅၅၀။ ၈-၅၃၆။ ၉-၃၁၆။ အစွဲ့။) ဗတ်ဗျာ / “ငါရှင်၊ စိတ်လူပ်ရှားသော မိုက်ကန်းသောစိတ်ရှုံးသော မိန်းမဟူ၍ သင်မဆိုလေနှင့်။ သစ္စတပါပိုသည်ကား မှစ်ဦးကျောက်တိုင်ကဲ့သို့ သူတစ်ပါးတို့၊ မတုန်လူပ်စေနိုင်သော ခိုင်မြေသောစိတ်ရှုံး၏။ (သုတေသီ)

**“မသလျှကသီ” – ဟွှာမြို့မြို့မချိဒုက်ဒရာင်။ ဟွှာချိဒလိုက်ဒလာင်။
မတုန်မလူပ်။ တုန်လူပ်ခြင်းမရှိဘဲ။ တုန်လူပ်ခြင်းကင်းစွာ။**
to stand stock still, to stand firm

ဝေါဟာရ “မသလျှကသီ” စွဲ ဗွဲအိုကြိုယာမွဲကို ဗွဲအိုကြိုယာဝိသေသနမွဲကို စကားမာန်တဲ့ မျှော်အမြိုက် “ဟွှာမြို့မြို့မချိဒုက်ရောင်”၊ ဗွဲအမြိုက်ယွဲ့ “မတုန်မလူပ်” “တုန်လူပ်ခြင်းမရှိဘဲ” “တုန်လူပ်ခြင်းကင်းစွာ” မနှုန်ရ။ ဝါကျေပယိုက်ဂြိုင်ဗွဲသွင်းစွဲ အောင်လွှဲတဲ့မှုံးသို့ရုံးရုံးပေါ်။

- “ဟဲဒော်မနှုန်သွေ့က်အဲ၊ ဗတဲ့နှုန်တဲ့ ဒော်မဒော်ရှုပ်ရှု ဟွှာဟွှာပိုပ်ပိုပ်ရာဒာမိက်ရှု ဒော်ရာဒာမိက်ရောင်သွဲ။ ဝတ္ထုဟွှာဟွှာပိုပ်ပိုပ်ရာဒာမိက်ရှု လမျိုးဒော်စိုးကိုအိုတ်အာကို ပသ်စွံမာန်ရော” သို့င်ကဲး။ ဂတပဏ္ဍာတမိုင်လာန်ကောမဟိုရှုတဲ့ ဗွဲမသလျှကသီတန်ဖွဲ့င်တဲ့ ရွှေ့ဂုံးရာ၊ “ယွှာကောဇွဲ့၊ ဗတဲ့နှုန်စိုးကိုတဲ့ အဲမရာဒာမိက်ရှု ဟိုတဲ့နှုန်စိုးပတဲ့ရှုတဲ့ အဲမအာစိုပ်လဟုတ်လမျိုးရှု ကောပိုစိုးတိတဲ့ မူရဟိုတဲ့မဲ့ ကောန်ကျေမချို့တ်အာတဲ့ရှု ကောဇွဲ့မဒော်ယာဝံစိုးတူတော်ရာ” (ဂတပဏ္ဍာတမိုင်ကဲး။) (၅၅၀။ ၈-၄၅၄။ ၂-၈၂/၈၃။ အစွဲ့။) ပွဲမူဗျာ / “ညီထွေး၊ ထိုသင်ညီ ချစ်သည် လမှအကြောင်ယုန်ကို တောင့်တာ၏။ မတောင့်တာအပ်သော ထိုယုန်ကို တောင့်တာဘ်၏။ ထိုသင်ညီချစ်သည် ကောင်းမြေတွေ့သော အသက်ကိုသော်လည်း စွန့်အပ်ရသည်တကား၊ လျှော့ထင်သောယုန်ကို မရနိုင်လတ္တာ” ဟင့်ပဏ္ဍာတမ်းသားသည် နောင်တော်ဝါသုဒေ ဝမ်းကြီး၏ စကားကိုကြားလျှင် မတုန်မလူပ်ရပ်၍ “နောင်တော်မင်းမြေတ်သည် လမှယုန်ကို တောင့်တာသောအကျွို့ပ်အား ထိုယုန်ကို မရနိုင်၍သာလျှင် အသက်ကုန်အံ့သောအဖြစ် ကို သိပါလျက် အဘယ့်ကြောင့် သေလေပြီးသောသားတော်ကို စိုးရို့မို့သာနည်း” ဟုဆို၍။ (၅၅၀။ ၂-၇၂၂/၇၃၃။ ညောင်ကန်။) ပွဲမူအောင်လိုက် / “In sooth, my brother, you will die, if you make such a prayer, and ask for what no man may pray, the moon's celestial hare.” Ghatapandita, on hearing the king's answer, **stood stock still**, and said: “My brother, you know that if a man prays

for the hare in the moon, and cannot get it, he will die; then why do you mourn for your dead son?" (The Jataka: Vol. III & IV: Book X: p-55)

- “ကိုက်တံ့ရှု အဲအာစိုပ်ချုံပယတ်တော် အဲဓလန်မတ်ဋီးတိုန်ချုံတဲ့ ဗွဲအနုဖိုဟ် ချုံပြောပြီးအာတဲ့ ဆိုတ်အဲထတ်ရှု အဲရပ်ကောတ်ချုံရာ။ လျှပ်စွံရှု သာ်ရှုဟွံသေင်၊ ချုံခြုံးပိုန်သိပ်နှက်ပိုန်ခြုံလောန် မသဏ္ဌာကသီရောင်။ ကိုက်ကျက်တွေရွေဟ်တံ့ရှု သို့ဖအိုတ်ချုံသွေဟ်သွံနှုန်တဲ့ ချုံဖိုန် ဓရံင် တင့်ကျရွေဟ်တဲ့ ချုံကြိုခြုံးသီဖအိုတ်တဲ့ ချုံတံ့သွေဟ်သွံန်တံ့ရောင်။ အဲမွဲကို ဖေက်တိုန်တဲ့ စက္ကာင်ရောင်” ကြေး(ကိုလူသီစွဲရဲ့ရာ။) (၅၅၀။ ၈-၉၉၂။ ၃-၃၂၂/၃၂၃။ အစွဲ့။)
- နရက်ရောရှုဝမ်းရှု တွဲနွော်မသဏ္ဌာကသီရှု ချုံကြိုနှုန်တဲ့ ချုံမြှုတိုန်ညံုင်ကိုဂတ်တဲ့ ချုံလောပိုဟ်ကျုင်သတ်နရက်တံ့ရှုရာ။ ဟိုတ်မရှုချုံသွာတ်တဲ့ ရောရှုဝဝါးယဉ်ချုံရောင်။ (၅၅၀။ ၈-၅၃၀။ ၉-၁၁၃။ အစွဲ့။)
- စိုင်မျှုံးသိုင်္ဘာရာဏသီမွဲရှု မသဏ္ဌာကသီရှုပတဲ့ တွေဟ်နသကိုပကောင်ပကတ်ရှု ဗအပ်စုတ်တဲ့ အွာစိုင်ရာ။ အွာစိုင်ပွောပ်ပွဲခရှင် ပြောပ်လိုန်လတ်တဲ့ ရပ်စရာင် ကိုမွိုဟ်ဂုံးပိုင်လတ်တဲ့ ပွောပ်လောပ်သံမေတ်ရာ။ စိုင်ရှု ဒုက္ခဒုက္ခကိုးမှန်နှုန်တဲ့ သဲ့တ်ကျော်ရှုရွှံး ဗပေက်ဖွဲ့ကျော်ညံုင် တဲ့ ပြောပ်ဒေသပ်အာ ပြိုပ်ဟေမဝန်တော်ရာ။ (၅၅၀။ ၈-၁၀၅။ ၂-၃၁၆။ အစွဲ့။) ပွဲမူး/ ဗာရာဏသီမင်းသည် မဂ်လာဆင်ကို စစ်မြေပြင်၍ တုန်လူ့ပိုင်းမရှိသောအကြောင်းကို သိစိမ့်သောငှာ ဆင်ဆရာတိုးအား ပေး၏။ ထိုဆင်ကို ဆင်ချည်တိုင်မြှုပ်၍ ချွှမ်းလက်စွဲ ကုန်သောသူတို့ကို ခြိုံစေကုန်၍ စစ်မြေ၍ တုန်လူ့ပိုင်းမရှိသောအကြောင်းကို ပြုကုန်၏။ ထိုဆင်သည် ထိုအမှုကို ပြုသည်ရှိသော် ဝေဒနာကို သည်းခံအုံသောငှာ မတတ်နိုင်သည်ဖြစ်၍ ၍ ဆင်ချည်တိုင်ကိုချိုး၍ လူတို့ကိုပြောပြီးစေ၍ ဟိုမဝန္တသုံးဝင်၏။ (၅၅၀။ ၂-၄၇၈။ ၈၉၁၂။ ကန်။) ပွဲမူးအောင်လိက်/ And in those days the king put his state elephant in the elephant-trainers' hands to be broken in to **stand firm**. And they tied the elephant up fast to a post, and with goads in their hands set about training the animal. Unable to bear the pain whilst he was being made to do their bidding, the elephant broke the post down, put the trainers to flight, and made off to the Himalayas. (The Jataka: Vol. I & II: Book I: p-247)

ကသီသွား၊ ကသီသွာတသီက်။

ဝေါဟာရ “ကသီသွာ”/“ကသီသွာတသီက်” စွဲ ဒိုကြိုယာမွဲတဲ့ စကာတစပ်ကိုသိုင်္ဂါးရာ၏။ သိုင်္ဂါးရာ၏ မဲ့နဲ့မရအ်ဒ်ဒ်သီကိုခြုံးအမာတ်တအ်ရှု ကျိုနဲ့သွာတဲ့ မက္ခလုပ်အာမွဲအာမွဲကို၊ နဲ့မွဲအာမွဲ မတိတ်ကျုင်ဒ်သီကိုအမာတ်တံ့ကို၊ နဲ့မတန်တွဲန်နှုန်ရှုရွှံး တိတ်စွဲးနဲ့နှုန် မက္ခအာတရကို၊ နဲ့မွဲခွဲ့ပွဲမှာအတ်မွဲခွဲ့ကို၊ နဲ့မစသိုင်္ဂါးအာတသီကိုပိုန်းရာ၏။ မစုတိကျွဲအာသွ်ရှုရွှံး စကာတစပ်ဟာရ “ကသီသွာတသီက်” စွဲ ဂုံညာတ်ကေတ်မွဲမရှိုင် ပွဲလိက်ရာဇာဝင်မန် မဖို့ပဲ “ရာဇာဝံသကထာ” “အကြိုရာဇာ

မိရာ၏” တအို့ရ။ မျှုံအမိပါယ် “ချီကြိန္ဒသာတသိုက်” မဖြုံရ။ အတိုင်အွာဟာလီဒေ မက်ဗုလင်အ မိပါယ် ဗျူလတူတော် အဲမိက်ဂုံထပ်ဗပ်ကို အမိပါယ်သို့ကာအို့ရ။ (as kings) “to move from one place to another” မဖြုံရ။

- “—၊ ယဝ်ရအဲဟံ့ဂိုတ် ဇုံးကုံးရော်အို့င်ရ။ ဟံ့ဂိုဒ်ဒေးခုင်ဒုံးခို့င်ရ” (တူညးရာဇာဓိရာ၏) နှုံအသံ ကိုဂျူလရာဇာမန္တ ကျော်ပပွဲမကမွှဲတဲ့ ကိုမင်ရဲ့ကယျ်ဆွာ လုပ်အာမံုင်သွေ်ရှု ချို့နှုံး အခိုင်သုံးရာဇာဓိရာ၏ကာသီသွား ဂါတို့နှုံးလို့စွဲ။မှုခံမင်မံုင်ယော ပဟာ နက္ခတ္တယ ကြာတ်ပါဒေ့ကာတဲ့ ဥပုံကရာတ်ပါဒေ့ရှုနော် ဒေးမင်ရဲ့ကယျ်ဆွာ၊ မင်ရဲ့ကယျ် ဆွာ ဒေးအို့တို့တဲ့ ပဲ့ကာလရှုရှု။ ဗမ္မားခပြာဟိုတ်တဲ့ ဗလိုပ်ဥပုံက္ခသွင်တဲ့ တူညးရာဇာဓိရာ၏ ကာသီသွားတို့နှုံးအာရုံးခြုံးခြင်း ပဲ့သွေ်ပြာသာဒ်ထဲ ကျော်အမာတ်ခြားပြုဟိုတ်ကမို့င်ရ။ (အကြိုကြမြှုံးရာဇာဓိရာ၏/မှုက်—၂၂၀)
- ခါစိုပ်အခိုင်နှုဂါယ်၊ တူညးဖရင်မင်ဂံုင် ကာသီသွားတွေ့ရှုံးဖွံ့ဖြိုးကျော်သေနာပတီ သို့င်ဗုံးလို့နှုံးရာဇာဓိရာ၏ ဒပ် ကျော်မင်မံုင် ဒွဲမှုခံခြင်ရှု။ ——။ (အကြိုကြမြှုံးရာဇာဓိရာ၏/မှုက်—၂၂၄)
- သို့င်လွန်အိန္ဒားရဲ့ပသီ ဂုံးနှုံးဟွဲ့မရှိုင် ကျော်ဆက်ကွဲ့တူညးး နူတူညးရာဇာဓိရာ၏နှုံအသံ “အတိုင်အဲကကန်ကာ လွန်အိန္ဒားပဲ့က် ဂုံးရဲ့ခြင်ပသီ” တူညးအို့ဟ်တို့ဟိုတ်ပဲ့မလောန်။ “စအဲဗညာ နံပွဲဥပုံးခို့ပသဲ ခို့ပသဲရှုံးတဲ့ရောင် ကာလရှု နွေးချုပ်မံုင်မလလော်” နှုံအသံတူညး ရှုရ နှုံသိုင်အမာတ်ဒိန်လော်ပြီ “သွေ့ရွှေးဂတာရိုင်ထဲ ကာသီသွားတာသိုက်” ကြော်နှုံသမာဓိ ဆ ချင်ဒလည်းကွာရှု။ အဲခို့က်ရဲ့ကေတ် အမာတ်ဒကိုပ်ဗွာန် ဆမသွာ်နှုံတ်အဲခို့က်တဲ့ ဥပုံးခို့ပသဲရှုံး အဲခို့က်ဗြိုက်ကွဲ့ သွေ့ရွှေးဂတာရိုင်ထဲပဲ့ပြုံး” သို့င်အမာတ်ဒိန်ဗြို့ရှုရှု။ ——။ (ရာဇာဝံသက ထား။/ မှုက်လိုက်—၂၀၃/၂၀၄။)
- တူညးရာဇာဓိရာ၏ လအော်ရေးချင်မတ်တွဲတဲ့ ကလောင်စို့ပ်ဟံံသာဝတီ မိုင်ဂေးရဲ့ပွားန်းမညာပသီ တအ် ကျော်စွဲ့မဲ့မလောန်ဂေးတဲ့ တူညးရာဇာဓိရာ၏ ပြုခြင်ရက်တို့နှုံ ပွားန်းမညာပသီဂေး ရှုရ “ပဲ့သွားတဲ့ ဇော်အာဟံ့ခို့ပဲ့ကို၊ တို့နှုံသက္ကရာဇ်တို့တဲ့ ကိုအာရောင့်ခို့ပဲ့” နူအွားလို့နှုံး ဟောရာတအ်ပြီ။ ပဲ့ရှု နူဗညာပသီနှုံးလို့ပဲ့ပို့ပို့ဟိုဂေး “ခါရတွေ့တို့နှုံး သွေ့ရွှေးဂတာရိုင်ထဲ နားဟံံသာဝတီ ဟံ့ဇော်ပွဲ့မှုပ်ဗွာန်ကျော်ရှင်ရှုံး ပို့ခို့က်တအ်ဗေးနှုံတဲ့ သွေ့ရွှေးဟံ့မှုန်ရှုံး” ဂုံးတူညးရာဇာဓိရာ၏မံုင်တဲ့ရောင် ပို့ဂုံးအို့က်ရှုံး” နူတူညးရာဇာဓိရာ၏ နှုံအသံတဲ့ ပြုခြင်ဗွာန် ——။ (ရာဇာဝံသကထား။/ မှုက်လိုက်—၂၈၈။)
- ပဲ့အမာတ်ဒကိုပ်ဗွာန်တအ် ဟို့စာမံုင်ရှင်သွေ့အို့ တူညးကာသီသွားတာသိုက် လုပ်အားပဲ့ပဲ့။ အ မာတ်ဒကိုပ်ဗွာန်ကမို့င် ကြို့စာအားအောင်။ (ရာဇာဝံသကထား။/ မှုက်လိုက်—၂၃၈။)

- တွည်းရာဇာစီရာ၏ ကသီသူ့ဘသီက် တိတ်ခြင်စမှက် ပဲ့ကိုကျတ်ထံ အျော်ရွေ့ရာဇာပလွင် ရုပ်ရုပ်စောန်တဲ့ စသိတ်ခြင်သီကိုတ် ကျော်မီန္တာဟောရာ ဖွံ့ဖြိုးအမာတ်ဒကိုပ်ပွာ့န် သတိဖို့ဖော်တိုင်၊ —။ (ရာဇာဝံသကထာ။/ မှက်လိုက်—ဂျော်။)
- တိလပို့ပင်ယသရွှေ့ ပဘာဂကိုသွေ့ပြီ ညားစီသို့ရှင်ဖွံ့ဖြိုးကိုတဲ့ ကျောအိုအိုပ်တွည်းရာဇာစီရာ၏ ပိုပ်မှက်ထမွက်မူးအပ် ကိုရဲတအိုက်ပြီနဲ့တဲ့တအိုတဲ့ ပဒတ်မံင်ဆမူးအပ်။ ပဲ့ဂျော် တွည်းရာဇာ စီရာ၏ ကသီသူ့ဘသီက် တိတ်ခြင်သီကို၊ —။ (ရာဇာဝံသကထာ။/ မှက်လိုက်—ဂျော်။)

((((((((((()))))))))

ကသီ

ဝေါဟာရ ‘ကသု’ စွဲ နှိန်မဲ့တဲ့ ပဲ့အဘိဓာန်အွာဟာလီဒေဂ် ကိုလင်အဓိပ္ပါယ် n. a bush ရ။ ‘ကသုပြီး’ ရှိပွန် အွာဟာလီဒေဂ်လင်အဓိပ္ပါယ် n. bush, scrub ရ။ “တွဲဆုသွတ်”/ “တွဲဆုကူဗျာတ်ဆူဗျာတ်”/ “ခြုံ”၊ ဗတ်ဘာသာဗျာမူး “သစ်ပင်ငယ်”/ “ပုဂ္ဂိုလ်သောအပင်”/ “ချုံ” မန်ရ။ ရင်ကေတ်ဝါကျပယိုက်လျှို့ မကိုလင်ဗွဲသွေ့ရွှေ့မူး ဝေါဟာရမန် ‘ကသု’ ဏအို ပဲ့အဓိပ္ပါယ် “ခြုံ”/ “တွဲဆုကူဗျာတ်ဆူဗျာတ်” တအုသွေး စကားဟုပ်သေင်၊ တွဲဆုကူဗျာနွော်နွော်ကိုလင် အယောတွဲဆုံးဆူဗျာတ်သွတ်စွဲင် ကွာချော့ဟွှေ့ရွှေ့နွော်ကိုလင် စကားမာန်ကိုဟောင်ရ။ ဥပမာ – တွဲအြိမ်းရှိနှိန်တွဲဆုကူဗျာတ်နွော်ရာ၊ ဆော့ရွှေ့တိုန် ကွာချော့ဟွှေ့နွော်ကို အယောတွဲဆုံးမဆူဗျာတ်စွဲင်ရှိ “ကသုအြိမ်း” သတ် စွဲည်းတမ္မာစကာတ် စွဲညှတ်ကေတ်ရ။ ဝါကျဂူမြိုင်ဗွဲသွေ့ရွှေ့ ထြင်လွှုတ်ရံင်ညီ။

- “ပဲ့ပယားကာလြှေ့ ပဲ့ပြီးကသီတွဲလေ ပူဗွဲမိတ်လျှော်လျှော်တ် သွတ်ဖြသီရိမာ ကျော်ကြုံသွေ့ကို ကု မလှပ်အာအကြာတွဲကသီဖော်တဲ့ ——။” (၅၅၀။ ၈—၃၁၈။ ၃—၁၈၈။ အဇွေား။) (ကသုတွဲလေ၊ တွဲကသုလေ = ကုလားလပ်ပန်းချုံ။) ပဲ့မူအင်္ဂာ်လိုက်/ ----- he entered into a thicket of kanavera **bushes**, ----- . (The Jataka: Vol. III & IV: Book IV: p-41)
- “ယွဲခမီတာ၊ ကိုလေသတကျာမူးရှိ လွှပမဲ့သွတ်ကိုအော်ညီ။ အယားမသွတ်ထိုက်ရှိ ကိုဒ်ကိုရှိ၊ ပျော်ကသီတွဲအြိမ်းဆုံးဆူဗျာတ်မဲ့ဂျော်ကို အော်ချော်ဆုံးဆူဗျာတ်တဲ့ ရဲအော်ကားမရှိပ်လင် ကုဆုဆူဗျာင်အော်မချိန်ရှိကို၊ တွဲပညာတမ္မာတော်ရှိကိုလင် တကျာမဂ်ဂ်ဂ်သွင်ကာရှိ စိန်ဂ်ဂ်သွင်သွားသွင်ကာ ဟောင်” (ကျော်ကြဲ့ဂေး။) (၅၅၀။ ၈—၃၇၀။ ၃—၃၄၀/၃၄၁။ အဇွေား။) ပဲ့မူဗျာ/ “ရဟန်း တို့၊ ကိုလေသာမည်သည်ကို အနည်းငယ်ဖြစ်ဖြားသော်လည်း ရွှေ့ရှာအပ်၏။ ကိုလေသာမည်